

Get Moteoovated

Issue 12, March, 2019

အတွဲ ၁၂၊ မတ်လ၊ ၂၀၁၉ ခုနှစ်

Vision : People of Myanmar can access quality inclusive education.

Mission : Promote social justice through context appropriate education materials and services for the adult education sector.

အနာဂတ်ပုံရိပ် : အားလုံးပါဝင်နိုင်သော အရည်အသွေးမြင့် ပညာရေးကို မြန်မာနိုင်ငံတွင် နေထိုင်သူများ ရရှိနိုင်သည့် အခြေအနေတစ်ရပ်ကို မျှော်မှန်းပါသည်။

အဓိကလုပ်ငန်းစဉ် : အရွယ်ရောက်ပြီးသူ ပညာရေးကဏ္ဍအတွက် ရပ်ရွာဒေသ အခင်းအကျင်းနှင့် ဆီလျော်သော ပညာရေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ဝန်ဆောင်မှုများပေးခြင်းအားဖြင့် တရားမျှတသော လူမှုအသိုင်းအဝိုင်း တစ်ခုဖော်ဆောင်ရန်။



In This Issue

	Page
1. About us	2
2. Departmental Update	3-5
3. Ask The Trainer	6
4. Meet Our Partners	7
5. Meet Our Staff	8
6. The Story of Mote Oo	9
7. Places To Get Mote Oo Resources	10

**Mote Oo
Education**

မုခ်ဦးပညာရေး

Our Result



Students

Over 20,200 students have been studied our curriculum throughout Myanmar and Myanmar border.

မြန်မာနိုင်ငံတဝှမ်းနှင့် နယ်စပ်ဒေသ တလျှောက်ရှိ ကျောင်းသူ ကျောင်းသား ၂၀,၂၀၀ ကျော်မှ မုခ်ဦးသင်ရိုးညွှန်းတမ်းများ အသုံးပြုသင်ယူခဲ့ကြသည်။



School & Orgs

We have over 270 partners in Myanmar and on its borders.

မြန်မာနိုင်ငံတဝှမ်းနှင့် နယ်စပ်ဒေသ တလျှောက်ရှိ ကျောင်းများ၊ အဖွဲ့အစည်းပေါင်း ၂၇၀ ကျော်က မုခ်ဦး၏ သင်ရိုးညွှန်းတမ်းများကို လက်ခံရရှိခဲ့ကြပါသည်။



Teacher Training

Over 270 teacher trainings and educational workshops provided for teachers.

မြန်မာနိုင်ငံတဝှမ်းရှိ ဆရာ၊ ဆရာမများအတွက် ဆရာအတတ်သင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ အရေအတွက်ပေါင်း ၂၇၀ ကျော်ကို ပြုလုပ်ပေးနိုင်ခဲ့သည်။



Books Distributed

Over 56,000 books and other resources distributed since April 2013.

၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ စာအုပ်ပေါင်း ၅၆,၀၀၀ ကျော်ဖြန့်ဝေနိုင်ခဲ့သည်။

Admin and Finance Department စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေးဌာန



မုခ်ဦးပညာရေးမှထုတ်ဝေသော လူမှုသိပ္ပံနှင့် လူမှုဗေဒ ကျောင်းသုံးစာအုပ်များကို စာသင်ကာလအမီ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် နည်းပညာတက္ကသိုလ် ၉ခုသို့ အချိန်မီ ပေးပို့ခဲ့ရသည်။ ဤစီမံကိန်းကို ထောက်ပံ့အကောင်အထည်ဖော်နိုင်ရေး အလို့ငှာ မုခ်ဦးမှ အဆင့်မြင့် ပညာရေး အတိုင်ပင်ခံ တစ်ဦးကို ခန့်အပ်ထားရှိပြီး၊ ဤဘာသာရပ် သင်ကြားရေး အစီအစဉ် အကောင်အထည်ဖော်ရေးအတွက် သူမသည် နည်းပညာတက္ကသိုလ်များ (အခြားသော တက္ကသိုလ်များ) နှင့် ပူးတွဲလုပ်ဆောင်ပါမည်။ အဆိုပါ တက္ကသိုလ် ပညာရေး အထောက်အပံ့အစီအစဉ်ကို မေလတွင် စတင် အကောင်အထည်ဖော်ပါမည်။

ရှမ်းပြည်နယ်ကို အခြေပြုပြီး နိုင်ငံသားပညာရေး ကိုအာရုံစိုက် အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုကို မကြာခင် စတင်တော့မည် ဖြစ်သည်။ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍရေးဌာနသည် အဆိုပါစီမံကိန်းအတွက် အလှူရှင်အဖွဲ့အစည်းများ၊ ဝန်ထမ်းသစ်ခေါ်ယူရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး လာမည့် ဒုတိယ သုံးလပတ်တွင် စတင်မည်ဖြစ်သည်။

အခြားသော လုပ်ငန်းများ အနေဖြင့် မန္တလေးနှင့် ပြင်ဦးလွင်သို့ မိတ်ဖက် အဖွဲ့အစည်းချင်း ဆက်ဆံရေးတိုးမြှင့် ခရီးစဉ်အဖြစ် ဖောင်တော်ဦး ကောလိပ်ကြို အစီအစဉ် နှင့်မန္တလေး တက္ကသိုလ်၊ လီဆူး ဓမ္မသိပ္ပံ၊ အမျိုးသမီး ရှေ့ဆောင်ရပ်ဝန်း၊ ငြိမ်းချမ်း ဥပဒေ အကယ်ဒမီ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်များသို့ သွားရောက်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အခြေစိုက် Akyab လူမှုရေးသိပ္ပံ သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ နှင့် အာရှ စေတနာ့ဝန်ထမ်းအဖွဲ့ တို့မှ အဖွဲ့ဝင်များ မုခ်ဦးရုံးသို့ လာရောက်လည်ပတ်မှုကို လက်ခံကြိုဆိုခဲ့ပါသည်။ မုခ်ဦး၏ စာအုပ်သိုမှီးဆောင်ကို သုခလမ်း (လှိုင်) အနီးသို့ ပြောင်းရွှေ့ထားရှိခဲ့ပြီး၊ ဝန်ထမ်းများ ကျန်းမာရေး ဆေးစစ်ခံယူမှုတို့ကိုလည်း ဤပထမသုံးလပတ်အတွင်း စတင်ပြုလုပ်နေပါသည်။

ဤသုံးလပတ်အတွင်း မုခ်ဦးစာအုပ်ရောင်းချပွဲ ၃ခုကို မြန်မာနိုင်ငံတွင်း တက္ကသိုလ် ၂ခုနှင့် ဩစတေးလျနိုင်ငံ ကင်ဘရာမြို့ရှိ ဩစတေးလျအမျိုးသား တက္ကသိုလ်တို့တွင် ပြုလုပ်ခဲ့ပါသည် (အဆိုပါပွဲအတွက် မုခ်ဦးအဖွဲ့သားဟောင်းများကို များစွာ ကျေးဇူး တင်ရှိအပ်ပါသည်)။

Mote Oo has sent class sets of Social Science and Humanities to our partners in nine Technological Universities. To support this, we have hired a Higher Education Advisor who will work with the TUs (and other universities) to help implement this course. Our University Support Programme will start in May.

We have a new project starting soon focusing on civic education in Shan state. The admin and finance team has been dealing with donor organizations and recruiting new staff, ready for a Q2 start.

Other things we have done include programme visits to Mandalay and Pyin Oo Lwin to visit our partners: Phaung Daw Oo monastic education, Mandalay University, Lisu Theological Seminary, Women's Initiative Platform, Peace Law Academy and Global Peace University. We hosted visits from Akyab Institute's students and Volunteers in Asia. We moved our book storage room to Thukha area, Hlaing Tsp, and are overseeing medical checks for all staff.

Also this quarter, we ran three books stalls in two universities in Myanmar, and at the Australian National University in Canberra (thanks to our helpful former staff members).

Teacher Training Department ဆရာပြစ် သင်တန်းဌာန

Training Title	Location
Training of Trainers	Pyin Oo Lwin, Mandalay
Essential Pedagogies for Myanmar Students	Yangon
Democracy and Facilitation	Bangkok
Civic Education	Sagaing
Mentoring and Coaching	Loikaw, Kyah State
Needs Assessment Workshop	Taunggyi
Facilitation and planning for peace education	Mandalay
Social Harmony Training	Lay Shi, Naga
Communication Skills	Yangon
Session planning	Sittwe
Activities for Social Science Teaching	Yangon
Social Science Teaching Follow Up	Kyaukse
Introduction to Teaching	Hopong



Curriculum and Publication သင်ရိုးညွှန်းတမ်းနှင့် ထုတ်ဝေရေးဌာန

Materials

စာအုပ်စာတမ်းသစ်များ



In Quarter 1 of 2019, we published the Myanmar version of Young Adult Success. Layout continues on Research Skills and Introduction to Teaching (English) and The New Teacher 4: Assessment, Histories of Burma Teacher Book and ASEAN (Myanmar). We are updating 2013's The New Teacher 1: Needs and Learning. We have started writing The New Teacher 5: Evaluation, due

in English late 2019 and Myanmar in 2020. In collaboration with Wind and Bones (<http://www.windandbones.com/>) we are drafting Ethical Leadership, expected to be published in early 2020. Finally, we are exploring funding options for a media literacy resource, which we would like to begin to write in 2019.

၂၀၁၉ခုနှစ် ပထမလပတ်တွင် လူငယ်အောင်မြင်ရေး မြန်မာဘာသာကို ထုတ်ဝေခဲ့ပါသည်။ သုတေသနဆိုင်ရာ ကျွမ်းကျင်မှုများ၊ သင်ကြားရေးမိတ်ဆက်နှင့် ခေတ်သစ်ဆရာ(၄) အကဲဖြတ်ခြင်း ၊ မြန်မာ့သမိုင်း (ဆရာကိုင်း)နှင့် အာဆီယံ (မြန်မာဘာသာ) စာအုပ်တို့ကို ဆက်လက်ပြင်ဆင်နေပါသည်။ ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော ခေတ်သစ်ဆရာ(၁) လိုအပ်ချက်များနှင့် သင်ယူခြင်း စာအုပ်ကိုလည်း မွမ်းမံနေပါသည်။

ခေတ်သစ်ဆရာ(၅) တန်ဖိုးဖြတ်ခြင်း ကိုစတင်ရေးသားနေခဲ့ပြီး၊ အင်္ဂလိပ်ဘာသာကို ၂၀၁၉ နှောင်းပိုင်းတွင် ထုတ်ဝေနိုင်မည်ဖြစ်ပြီး၊ မြန်မာဘာသာကိုတော့ ၂၀၂၀ ခုနှစ်ထဲတွင် ထုတ်ဝေပါမည်။ Wind and Bones (<http://www.windandbones.com/>) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ကျင့်ဝတ်ညီခေါင်းဆောင်မှု စာအုပ်ကို အကြမ်းရေးသားနေပြီး လာမည့် ၂၀၂၀ခုနှစ်တွင် ထုတ်ဝေနိုင်မည်ဟု မျှော်လင့်ရပါသည်။ အဆုံးတွင်မတော့ ၂၀၁၉ခုနှစ်တွင် စတင်ရေးသားရန် စီစဉ်ထားသည့် မီဒီယာအသုံးချပညာ ရင်းမြစ်စာအုပ်အတွက် အထောက်အပံ့ ကိုလည်း ရှာဖွေနေပါသည်။

Curriculum

သင်ရိုးညွှန်းတမ်းများ

Mote Oo Curriculators ran a short follow-up workshop with Bridge for All to finalise their curricula for their 2019 intake and help plan their summer school. We are also working with Youth Connect to develop and upgrade their Life Skills curriculum.

မုခ်ဦး၏ သင်ရိုးညွှန်းတမ်း အဖွဲ့သည် Bridge for All အဖွဲ့၏ ၂၀၁၉ ခုနှစ်သင်တန်း နှင့် နွေရာသီကျောင်းတို့ အတွက် အဆုံးသတ်သင်ရိုး ညွှန်းတမ်းများ အကြံပေးခြင်းဆိုင်ရာ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို လုပ်ဆောင်နေပါသည်။ Youth Connect နှင့်လည်း ၎င်းတို့၏ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးညွှန်းတမ်းကို အဆင့်မြှင့်တင်ခြင်းများလည်း လုပ်ဆောင်နေပါသည်။

Special Projects

အထူးစီမံကိန်းများ



ပျံ့နှံ့နေသော သတင်းတုနှင့် အချက်အလက်များကို ချေဖျက်ရန်အလို့ငှာ အတူတကွလုပ်ဆောင်ကြရန်အတွက် ကစားသူများအား အားပေးတိုက်တွန်းသည့် ဘုတ်ပေါ်တွင် ပူးပေါင်းကစားနည်း တစ်ခုကို (ပါရမီ သုတစုံလင် အနုဝိဇ္ဇာ သိပ္ပံကောလိပ်) ပါရမီနှင့်အတူ မုခ်ဦး ပညာရေးက ပူးတွဲလုပ်ဆောင်နေပါသည်။ ကစားနည်းကို စမ်းသပ်မှုစတင်ခဲ့ပြီး၊ မူရင်းဘုတ်များ ပြုလုပ်နေပါသည်။ မုခ်ဦး၏ ထုတ်ဝေရေးဌာနသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် အတိုင်ပင်ခံလုပ်ငန်းများအဖြစ် Christian Aid မှထောက်ပံ့သော ဒိုင်ယာလော့စ် ဆိုင်ရာ မြန်မာဘာသာလက်စွဲ သင်တန်းစာအုပ် နှင့် RAFT အဖွဲ့၏ အင်္ဂလိပ်ဘာသာ အစီရင်ခံစာ အပါအဝင်၊ Eden Centre ၏ မသန်စွမ်းကလေးငယ်များအတွက် မသန်စွမ်းသူများအကြောင်း အသိပညာပေး သင်တန်းရင်းမြစ်အတွက် အင်္ဂလိပ်၊ မြန်မာဘာသာ စာအုပ်များကိုလည်း ပြုလုပ်နေပါသည်။ Center for Social Integrity အတွက် ရေးသားပြုစုပေးနေသည့် လူမှုသဟဇာတမျှတရေး Toolkit သည်လည်း စမ်းသပ်ထုတ်ဝေသည့် အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ မုခ်ဦးပညာရေး၏ သင်တန်းဆရာများ၊ သင်ရိုးညွှန်းတမ်းရေးသားသူများသည် Norwegian Refugee Committee (NRC) ၏ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်တန်းအဖွဲ့အတွက် သင်တန်းသုံးရင်းမြစ်နှင့် သင်တန်းလက်စွဲများကိုလည်း ပူးပေါင်းပြုစုပေးခဲ့ပါသည်။

Mote Oo have been working with Parami Institute of Liberal Arts and Sciences on a cooperative board game that encourages players to work together to fight the spread of fake news and information. We have begun testing the game and making prototype boards. Our publications team has also been working on consultancies with partners, including the layout of a report for RAFT, the Myanmar layout of a training manual which is being supported by Christian Aid and the layout in English and Myanmar of a Disability Awareness training resource for Eden Centre for Disabled Children. The Social Cohesion Toolkit we are developing for the Centre for Social Integrity is being trialled. Mote Oo trainers and curricula have developed a training resource and training course for the Norwegian Refugee Committee's life skills training team.

Civic and Peace Education Department နိုင်ငံသား နှင့် ငြိမ်းချမ်းရေး ပညာဌာန

Peace Team ငြိမ်းချမ်းရေးပညာအဖွဲ့



ဒီဇင်ဘာအားလပ်ရက်ဖြစ်သည့် အေးချမ်းသော ရက်အနည်းငယ် ပြီးနောက် နှစ်သစ်ဦး အစမှပင် ငြိမ်းချမ်းရေး ပညာအဖွဲ့အနေဖြင့် အလုပ်များသော အနေအထားသို့ ပြောင်းလဲခဲ့ရပြန်ပါသည်။ ဇန်နဝါရီ တွင် မန္တလေးမြို့၊ ဖောင်တော်ဦး ဘုန်းတော်ကြီး ပညာသင်ကျောင်းရှိ ကောလိပ်ကြိုသင်တန်းတွင် ငြိမ်းချမ်းရေးပညာ သင်တန်းတစ်ခု ပို့ချခဲ့ပါသည်။ ငြိမ်းချမ်းရေးပညာ သင်တန်းဆရာများအတွက် ကျွန်ုပ်တို့၏ ပံ့ပိုးခြင်းနှင့် သင်တန်းပို့ချမှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းသည် စိတ်အားထက်သန်သူ ကျောင်းသား ကျောင်းသူ များအားမိမိတို့၏ ကျေးလက်ဒေသ လူ့အဖွဲ့အစည်းများအတွင်း မိမိတို့ ကိုယ်တိုင် ငြိမ်းချမ်းမှု ပညာ သင်တန်းပို့ချနိုင်စေခြင်းကို ပြင်ဆင်ပေးခဲ့ပါသည်။ မန္တလေးသို့ ရောက်ရှိနေစဉ်၊ မန္တလေး တက္ကသိုလ်မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ အယောက် (၆၀) ခန့်နှင့်အတူ ငြိမ်းချမ်းရေးအတွက် ပညာရေး စကားဝိုင်းတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

ဖေဖော်ဝါရီလထဲတွင်ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်း မြောက်ဘက်စွန်းရှိ နာဂဒေသတွင် ပို့ချခဲ့သည့် သင်တန်း အတွက် ကျွန်ုပ်တို့အချိန်များစွာ ပေးအပ်ခဲ့ရပါသည်။ ကျေးလက်ဒေသ အစိုးရကျောင်းများမှ မက်ကူရီ နာဂဘာသာစကား သင်ကြားပေးနေသော တက်ကြွသည့် ဆရာဆရာမများကို ငြိမ်းချမ်းရေးပညာသင်တန်း သီးခြားပို့ချခဲ့သလို၊ အဆင့်မြင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ကူညီပေးရေးအတွက် အချိန်တစ်ချို့ကိုလည်း ပေးအပ်ဖြည့်နှံခဲ့ကြပါသည်။

လူမှုသဟဇာတမျှတရေး toolkit သည် လတ်တလောတွင် ပြန်လည်စစ်ဆေးခြင်း အဆင့်တွင် ရှိနေပြီး နောက်မကြာမီ လအနည်းငယ်အတွင်း အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်ခုစလုံးဖြင့် ထုတ်ဝေပါမည်။ အဆိုပါ toolkit သည် အရပ်ဖက် လူ့အဖွဲ့အစည်းများမှ သင်တန်းဆရာများ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်များ နှင့် အခြားသော သူများအတွက်လည်း များစွာ အကူအညီဖြစ်စေမည့် ရင်းမြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ငြိမ်းချမ်းရေးအတွက် ပညာရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးသည်လည်း တဖန်ပြန်စတင်ခဲ့ပြီး၊ များစွာသော လုပ်ငန်း အဖွဲ့ဝင်များ၏ တက်ကြွမှုများကို တွေ့မြင်ရသည့်အတွက် ကျွန်ုပ်တို့မှလည်း နှစ်သက်အားရ ကျေနပ်ရပါသည်။

ထို့အပြင် ကျွန်ုပ်တို့၏ လုပ်ငန်းအသစ်ဖြစ်ပြီး၊ နိုင်ငံသား ပညာရေးအပေါ်တွင် အာရုံစိုက်သည့် လူမှုတရားမျှတရေးဆိုင်ရာ ပညာရေးနှင့် ရပ်ရွာချိတ်ဆက်မှု စီမံကိန်းသည် ဧပြီလတွင် စတင်မည် ဖြစ်ပါသည်။ ယခုအချိန်တွင်မတော့ ကျွန်ုပ်တို့သည် သင်တန်း ဆရာသစ် ခန့်အပ်ခြင်းများ လုပ်ဆောင်နေပြီး၊ လျှောက်ထားသူ အရေအတွက်များပြားခြင်း၊ အထူးသဖြင့် လျှောက်ထားသူများ၏ အံ့ဘနန်း စွမ်းဆောင်ရည်များကြောင့် ပျော်ရွှင်ကြရသလို ခေါင်းမဖော်နိုင်အောင် အလုပ်များနေကြပါသည်။

After a few restful days over the December holidays, the peace team switched into busy mode again at the beginning of the new year. In January, we conducted a peace training at the Pre-College-Program in Mandalay. Our facilitation and training skills training for peace trainers prepared the enthusiastic students to conduct their own peace trainings in rural communities. While in Mandalay, we also gave a talk about Education for Peace at Mandalay University to about 60 students and lecturers.

In February, a training in Nagaland in northernmost Sagaing Division took up a lot of our time. Apart from giving a peace training to a very engaged group of Makury Naga Language teachers from remote government schools, we also invested some time into assessing needs in regard to (higher) education.



The social cohesion toolkit is currently under review and it will be published in the next few months in Burmese and English languages. We believe that it will be a very helpful resource for civil society trainers, community leaders and many others of you out there!

Meetings in the Education for Peace Working Group have resumed again and we are delighted to see the enthusiasm of many working group members to work together.

Furthermore, our new project, "Education and Engagement for Social Justice", focused on civic education, is starting in April. At the moment we're recruiting new trainers and are humbled and overjoyed by the number and especially amazing spirit of the applicants.

How can I promote civic practices in my classroom to help my students become active citizens?


ကျွန်တော့် ကျောင်းသူ/သားတွေ တက်ကြွတဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ စာသင်ခန်းတွင်း တယ်လီဖုန်း၊ နိုင်ငံသားကောင်း လေ့ကျင့်မှုတွေကို ပြုလုပ်ရမလဲ။

Citizenship education helps students to gain civic knowledge, skills and values which can empower them to actively participate in their community. You can promote those practices by creating a democratic environment in your class. Involve students in decision making. They then have responsibility in helping their classroom to be a good place to learn.

Some methods include setting classroom rules together, voting for classroom monitors, and encouraging students to freely express their opinions and to ask the questions in the class. Use cooperative learning to promote civic skills and values in the class. Bring up social issues and let students to address these collectively using participatory problem solving.

နိုင်ငံသားပညာရေးက ကျောင်းသူ/သားတွေ သူတို့လူ့အဖွဲ့အစည်းမှာ တက်ကြွစွာ ပါဝင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံသားဆိုင်ရာ အသိပညာတွေ ခွမ်းရည်တွေ စံတန်ဖိုးတွေ ရရှိလာအောင် ကူညီပေးတယ်။ ကိုယ့်ရဲ့ စာသင်ခန်းကို ဒီမိုကရေစီဆန်တဲ့ပတ်ဝန်းကျင်တစ်ခု ပန်တီးပြီး နိုင်ငံသားကောင်း လေ့ကျင့်မှုတွေကို မြှင့်တင်နိုင်ပါတယ်။ ကျောင်းသားတွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ အခါမှာ ပါဝင်ခိုင်းလို့ရတယ်။ အဲ့တာဆိုရင် ကိုယ့်ရဲ့ စာသင်ခန်းကို ကောင်းမွန်စွာ သင်ယူနိုင်တဲ့ နေရာတစ်ခုဖြစ်လာဖို့ တာဝန်ယူမှုတွေ ရှိလာမယ်။

ဥပမာ စာသင်ခန်းအတွင်း စည်းမျဉ်းစည်းကမ်းတွေကို တူတူရေးဆွဲတာ၊ အခန်းတွင်း ခေါင်းဆောင်ကို မဲပေးဆုံးဖြတ်ရွေးချယ်တာ၊ သူတို့ရဲ့အမြင်တွေ မေးခွန်းတွေကို လွတ်လပ်စွာထုတ်ဖော်နိုင်အောင် မေးမြန်းနိုင်အောင် အားပေးတာ စတဲ့ နည်းလမ်းလေးတွေလည်း ပြုလုပ်နိုင်တယ်။ အတူတကွ သင်ယူခြင်းနည်းကို အသုံးပြုပြီးလည်း နိုင်ငံသားကောင်းဖြစ်ဖို့ လိုအပ်တဲ့ ခွမ်းရည်တွေ စံတန်ဖိုးတွေကို တိုးမြှင့်နိုင်တယ်။ ပူးပေါင်းပါဝင် ဆောင်ရွက်ဖြေရှင်းတတ်စေဖို့ စာသင်ခန်းအတွင်းလူမှုရေး ပြဿနာ ဖြစ်ရပ်လေ့လာမှုလေးတွေယူလာပြီး ကျောင်းသားတွေကို အတူတူဖြေရှင်းခိုင်းတာတွေ ပြုလုပ်လို့ ရပါတယ်။



Youth Connect Foundation



Youth Connect Foundation, based in Mae Sot, Thailand was established in 2008. Their main activities are conducting practical training for youth from the migrant education sector to gain workplace skills and find engaging jobs. They run an

intensive programme, combining taught classes in life and work skills, Thai and English language, and a shorter in-school programme.










Since 2016, Mote Oo Education has had an office in YC's compound, and had conducted short workshops as part of YC's intensive training. Mote Oo also placed a volunteer with YC on work on their intensive training programme. Mote Oo and YC are currently collaborating on an update of the life skills curriculum and materials.



Youth Connect ဖောင်ဒေးရှင်း

Youth Connect Foundation သည် ထိုင်းနိုင်ငံမဲဆောက်မြို့တွင် တည်ရှိပြီး ၂၀၀၈အစပိုင်းတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ Youth Connect အနေဖြင့် အဓိကဦးတည်ချက်ထား လုပ်ကိုင်နေသောအရာမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းများမှ ကျောင်းတက်ရောက်ပြီးဆုံးသွားသော လူငယ်များကို လုပ်ငန်းခွင်သို့ အရည်အချင်း ပြည့်မီပြီး၊ လုံခြုံစိတ်ချစွာ ဝင်ရောက်နိုင်ရန် လက်တွေ့သင်တန်းများ ပို့ချပေးခြင်း၊ အလုပ်အကိုင်များ ရှာဖွေပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။ ဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ ပေါင်းစပ် သင်ကြားပေးနေသည့် အနီးကပ် သင်တန်းတစ်ခုကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာ တို့ဖြင့် ပို့ချပေးနေပြီး၊ ကျောင်းသင်ခန်းစာထက် ပိုမိုအချိန်တိုတောင်းသည်။

၂၀၁၆ခုနှစ်မှစတင်၍ မဲဆောက် မှုခင်းဒေသရှိ မှုခင်းဒေသရှိ Youth Connect Foundation ရုံးဝင်းအတွင်း အတူထားရှိထားပြီး၊ မှုခင်းဒေသရှိ ဦးဆောင် ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲကို Youth Connect Foundationမှ ပို့ချနေသော အနီးကပ်သင်တန်း (Intensive Training) အချိန်အတွင်း သွားရောက်ဝေမျှခဲ့ပါသည်။ ထို့အပြင် Youth Connect Foundation အနီးကပ်သင်တန်းတွင် ပို့ချနေသော (Life Skill) ဘာသာရပ် သင်ရိုးအတွင်း လိုအပ်နေသော သင်ခန်းစာများကို အဆင့်မြင့်တင်ရန် စေတနာ့ဝန်ထမ်း တစ်ဦးကို အချိန်တစ်နှစ်ခန့် သွားရောက်လေ့လာ အဆင့်မြင့်တင်စေခဲ့သည်။ ယနေ့ ကာလတွင် မှုခင်းဒေသရှိ Youth Connect တို့သည် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို အဆင့်မြင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေပါသည်။



ညီညီကို Nyi Nyi Ko



ညီညီကိုဟာ မကွေးတိုင်း ရေနံချောင်း ဇာတ်ဖြစ်ပြီး၊ မကွေး နည်းပညာတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဇူလိုင် လထဲကစပြီး မုခ်ဦးရဲ့ စီမံခန့်ခွဲရေးဌာနမှာ ပို့ဆောင်ထောက်ပံ့ရေး တာဝန်ကို လုပ်ဆောင်နေပါတယ်။

ညီညီကိုဟာ မိတ်ဖက် အဖွဲ့အစည်းတွေ စာအုပ်ဆိုင်တွေက စာအုပ်အမှာစာရင်းကို လက်ခံရပြီး၊ သူတို့အတွက် လိုအပ်တဲ့စာအုပ်တွေ ပို့ဆောင်ပေးရပါတယ်။ သူ့ဆန္ဒရှိတာကတော့ ဆိုင်တွေအားလုံးဟာ တူညီတဲ့ စနစ်ရှိစေချင်တာပါ ဒီလိုဆိုရင် သူ့အတွက်ပိုလွယ်ကူ မယ်လို့ ဆိုပါတယ်။ ကံကောင်း ထောက်မစွာပဲ ဒီလို မတူညီတဲ့ အခက်အခဲတွေကို သူကောင်းကောင်း ကျော်လွှားနိုင်ခဲ့ပါတယ်။

သူ့ရဲ့အားလပ်ချိန်တွေမှာတော့ စာဖတ်ခြင်းနဲ့ ဘောလုံးကစားခြင်းတွေကို ပြုလုပ်ပါတယ်။ သူပြောတာတစ်ခုကတော့ မုခ်ဦးက ဝန်ထမ်းတွေဟာ အလွန်လိုက်လျောညီထွေ ရှိပြီး၊ အလုပ်လုပ်တာမှာ စနစ်တကျရှိတယ်လို့ ဆိုပါတယ်။ ကွဲပြားခြားနားတဲ့ လူတွေဆီကနေ မတူညီတဲ့ ယဉ်ကျေးမှု၊ ဗဟုသုတသစ်တွေ ရတာကို နှစ်သက်ပါတယ်။ ဒါတွေဟာ သူ့အနာဂတ်အတွက် အကျိုးအမြတ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

Nyi Nyi Ko comes from Yenanchaung in Magway Division, where he attended Magway Technological University in Magway. He has been working with Mote Oo's admin team since July 2018, focusing on logistics.

Nyi Nyi Ko receives book orders from partner organizations and bookshops, and send the books out to them. He wishes that all the shops would have the same stock receiving system, as that would make his job a lot easier. Luckily, he is able to overcome these difficulties.

In his spare time, Nyi Nyi likes reading and playing football. "Mote Oo Education's staff are very flexible and work smart, and I also like to get new experiences of different culture and knowledge from different people. This is of benefit for my future."



လင်းကျော်မျိုး Lin Kyaw Myo



Lin Kyaw Myo is from Taunggyi. He graduated from Mandalay Distance University with a Myanmar Major. Since 2015, he has worked in Thailand, for the last seven months with Mote Oo part-time, where he distributes books to border-based programmes, organises finance and logistics for the office, organises the newsletter and does other layout tasks. He also works for Youth Connect Foundation as a life skills trainer. This is efficient for Mote Oo because our office is part of the Youth Connect Foundation Thailand office.

He also is working with the Mote Oo Curriculum team and the Youth Connect life skills team to develop and improve YC's materials.

He uses his time to learning new things such as, Photoshop, video editing, and animation. He is happy that he got a chance to work with Mote Oo Education, as it helps him become more responsible, and a better decision maker.

ကိုလင်းကျော်မျိုးသည် တောင်ကြီးမှဖြစ်ပြီး မန္တလေး အဝေးသင်တက္ကသိုလ်မှ မြန်မာစာ အဓိကဖြင့် ကျောင်းပြီးဆုံးခဲ့ပါသည်။ သူသည် ၂၀၁၅ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ မုခ်ဦးပညာရေးတွင် အချိန်ပိုင်းအဖြစ် နယ်စပ်ကို အခြေပြုသော အစီအစဉ်များအတွက် စာအုပ်ဖြန့်ချိခြင်း၊ ထိုင်းနိုင်ငံ မုခ်ဦးပညာရေး ရုံးခွဲအတွက် ငွေကြေး ကိုင်တွယ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးပြုလုပ်ခြင်း နှင့် သုံးလတစ်ကြိမ် ထုတ်ဝေသော မုခ်ဦးပညာရေး သတင်းစာ ပြင်ဆင်ပေးခြင်း တို့ကို ပြုလုပ်ရပြီး Youth Connect Foundation တွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို သင်ကြားပို့ချသော သင်တန်းနည်းပြအဖြစ်လည်းလုပ်ကိုင်လျက် ရှိသည်။ ထိုကဲ့သို့တစ်နေရာတည်းတွင် အလုပ်များကို ပြီးဆုံးစေခြင်းသည် မုခ်ဦးပညာရေးအတွက် နှင့် ကိုလင်းကျော်မျိုးအတွက်လည်း အလွန်ပင် အဆင်ပြေ ချောမွေ့စေပါသည်။ အဘယ်ကြောင့်ဆိုသော် မုခ်ဦးပညာရေးရုံးခန်းသည် Youth Connect Foundation ရုံးဝင်းအတွင်း တွင်တည်ရှိသောကြောင့် ဖြစ်သည်။

မုခ်ဦး ပညာရေး သင်ရိုးညွှန်းတမ်းအဖွဲ့ဖြင့် ပူးပေါင်း၍ Youth Connect Foundation ၏ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ကို အဆင့်မြှင့်တင်ခြင်းကို လည်း ကိုလင်းကျော်မျိုးအနေဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။

ကိုလင်းကျော်မျိုးသည် သူ၏အားလပ်ချိန်များကို ဓါတ်ပုံပြုပြင်ခြင်း၊ ဗွီဒီယို တည်းဖြတ်ခြင်း၊ ရုပ်သေများကို သက်ဝင်လှုပ်ရှားသော ပုံများဖြစ်အောင် ဖန်တီးခြင်း စသော သူ့အတွက် အသစ်အသစ်သော နည်းပညာများကို လေ့လာခြင်းဖြင့် အချိန်ကို ကုန်ဆုံးစေတတ်ပါသည်။ မုခ်ဦးပညာရေးတွင် အလုပ်လုပ်ကိုင်ခွင့် ရခြင်းမှာ သူ့အတွက် အလွန်ပျော်ရွှင်စေပြီး သူ့ကို တာဝန်သိတတ်သူ၊ ဆုံးဖြတ်ချက်ကို ကောင်းမွန်စွာ ချတတ်သူ တစ်ယောက်ဖြစ်လာစေပါသည်။

Mote Oo's Mobile Library Service

Words by Katie Julian
Art by Lucia Haikin-Htoo

For the last couple of years, Mote Oo has been sending sets of graded readers* to partner post-secondary schools in five locations in Myanmar. Here's how it works.



* Graded readers are short books - fiction and non-fiction - written in simplified English for language learners. One of the most effective ways to improve student English is wide reading - as much reading as possible of books that are easy to read and interesting for students. Mote Oo has a large collection in our library. We encourage you to get in touch if you want to know more about this.

Yangon , Myanmar	
Mote Oo Office	No. A4, Mya Kan Thar Street, Mya Kan Thar Housing (near Hledan area), Ward No.2, Kamayut Township, Yangon
Sar Pay Nan Taw	No. 138/140, 1st Floor, Corner of Pansodan and Mahabandula Road, Kyauktada Township, Yangon
Monument Books and Toys Shop	No. 150, Dhamazedi Road, Bahan Township, Yangon
Nagar Ni Book Shop, TAB Book Center (1)	No. 108, Ground Floor, Sanchung Road , Sanchaung Township, Yangon.
TAB Book Center (2)	Culture Valley, Sanchaung Township, Yangon.
TAB Book Center (3)	Taw Win Center of Third Floor, Pyay Road, Dagon Township, Yangon.
TAB Book Center (4)	Hledan Center of First Floor, Kamayut Township , Yangon.
Yar Pyae Book Shop	U Tun Lin Street, Hleden, Kamayut Tsp, Yangon.
Sarpaylawka 2	No-262/264 ground floor, pansoden upper block, kyauktada Tsp, Yangon.
Innwa Book Shop	U Tun Lin street, Hleden, Kamayut Tsp, Yangon.
Pansodan Scene	No . 144, Second floor, Pansodan Middle Block, between Anawyhtar and Maharbandula, Kyayktada township, Yangon
Mandalay, Myanmar	
Nagar Sar Pay	No. 290(B), 83 Street, 29 x 30 Street, Mandalay
Lu Htu Sar Pay	No. 221, Lat Sal Kan Yat, 84 x 33 Street, Mandalay
Taunggyi, Myanmar	
Millionaire Book Shop	No. 71-72, Cherry Street, Kan Ought Yet, Taunggyi
Mawlamyine, Myanmar	
Kyaw Kyaw Book Shop	No.10, Tha Htone Bridge Street , Mawlamyine Township
Naypyidaw, Myanmar	
La Min Win Win Sar Pay	Tabyay Kone bus compound, Opposite side of Shwe Man Thu Bus gate.
A Di Pa Di Sar Pay	No.Pa/168, Pwal Yone Tan, Tabyay Kone Zay, Zamhuthiri Township, NPT
Monywa, Myanmar	
A Di Pa Di Sar Pay	No. 77, Kannar road, Phayar Gyi ward, Monywa.
Mae Sot, Thailand	
Mote Oo Office	Youth Connect Foundation, 10/24 Samaksapphakarn Road, Mae Sot, Tak 63110, Thailand
Borderline	674/14 Intharakeeree Road, Mae Sot, Tak 63110, Thailand
Picturebook Guest House	125/4-6 Soi 19 Intharakiri Rd, Mae Sot, Tak 63110, Thailand
Chiang Mai, Thailand	
Child's Dream Office	238/3 Wualai Road, T. Haiya, A. Muang, Chiang Mai 50100, Thailand
New Zealand	
Freedom Shop	162 Riddiford St, Newtown, Wellington ph: +64 4 389 3891

Contact Us!

Yangon Office

No. 105-A, Yadanar Myaing Street, Yadanar Myaing housing, Ward No. 1, Kamayut Township, Yangon.
 Phone: (+95) 9777368290 Email: info@moteoo.org Web: moteoo.org
 Facebook: facebook.com/moteooeducation

Maesot Office

10/24 Samaksapphakarn Road, Maesot, Tak 63110, Thailand
 Phone (+66) 906709316